


FPB အတွက် သမိုင်းတကျော့ ပြန်လည်မှာလား?

Will History Repeat Itself for FPB?

FPB ၏ နောက်ဆုံးရှယ်ယာဈေးနှုန်းအပိတ်ဈေးမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တစ်စုလျှင် ကျပ် ၂၃,၀၀၀ ဖြင့် ပိတ်ခဲ့သည်။ အဆိုပါအပိတ်ဈေးနှုန်းသည် အမြတ်ဝေစုခံစားခွင့်မရှိသော အစုရှယ်ယာဝယ်ယူသည့် ရက် (ex-dividend) တွင် ရှယ်ယာဈေးနှုန်း တစ်စုလျှင် ကျပ် ၂၇,၀၀၀ မှ ကျဆင်းခဲ့ပြီးနောက် ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဈေးနှုန်းဖြစ်သည်။ လက်ရှိ FPB ၏ ဈေးကွက်ပေါက်ဈေးသည် ပြီးခဲ့သည့် (၂) နှစ်၏ FPB ရှယ်ယာဈေးနှုန်းအချက်အလက်များအရ ဈေးကွက်ဝယ်လိုအားပုံမှန်ရှိနေသည့် ကျပ် ၂၂,၅၀၀ ဝန်းကျင်တွင် ရောက်ရှိနေသည်ကို တွေ့ရသည်။

The price of FPB closes at Ks 23,000 today (6th Dec 2019) and seems to be holding well at this level since a drop in share prices from Ks 27,000 on the ex-dividend day. The current market price for FPB is near the region of Ks 22,500 per share, the price where we have seen consistent volume support over the past 2 years. Interestingly, the high for this year, which is Ks 27,000 is about the same for the high of 2018. It seems that this has become an area of resistance (See price graph).

FPB Closing Prices (Jan 2017 – Present)



Source: Yangon Stock Exchange

ဒါ့အပြင် ထူးခြားချက်အနေဖြင့် ယခုနှစ်၏ အမြင့်ဆုံး ရှယ်ယာဈေးနှုန်းဖြစ်သည့် တစ်စုလျှင် ကျပ် ၂၇,၀၀၀ သည် ၂၀၁၈ ခုနှစ်၏ အမြင့်ဆုံးဈေးနှုန်းနှင့် တူညီနေသည်ကို တွေ့ရသည်။ အဆိုပါဈေးနှုန်းသည် အရောင်းဧရိယာဟု သတ်မှတ်နိုင်သည်ကို တွေ့ရသည်။

FPB ၏ ရှယ်ယာဈေးနှုန်းသည် အထက်ဖော်ပြပါ အရောင်း ဧရိယာလမ်းကြောင်းသို့ ဆက်လက် ချဉ်းကပ်ပါက လက်ရှိ ဈေးကွက်ပေါက်ဈေးသည် ရင်းနှီးမြှုပ်နှံသူများအဖို့ အတက် ဘက်အခွင့် အလမ်းရှိနေသည်ကို တွေ့မြင်ရသည်။ ရင်းနှီး မြှုပ်နှံသူများ၏ အကျဘက်ဆုံးရှုံးနိုင်ချေကို ကြည့်ရှုပါက ရှယ်ယာဈေးနှုန်း ကျပ် ၂၂,၅၀၀ တွင် ပုံမှန်ဝယ်လိုအားရှိ နေသည့် အကြောင်း အရင်းမှာ FPB ၏ ဆွဲဆောင်မှုရှိသည့် နှစ်စဉ်အမြတ်ဝေစုပေးအပ်နေသောကြောင့်လည်း ဖြစ်နိုင် ပါသည်။ လက်ရှိဈေးကွက်ပေါက်ဈေးနှင့် ပြီးခဲ့သည့်နှစ် အမြတ်ဝေစုတန်ဖိုးဖြစ်သည့် တစ်စုလျှင် ကျပ် ၂,၀၀၀ တို့ကို အခြေခံပါက FPB မှ ပေးအပ်သည့် အမြတ်ဝေစု အချိုးမှာ ၈.၆၉% အထိရှိ သည်ကို တွေ့ရသည်။

ထို့ကြောင့် လက်ရှိအချိန် FPB သည် ရင်းနှီးမြှုပ်နှံသူများ အဖို့ ရင်းနှီးငွေတိုးပွားနိုင်သည့် အခွင့်အလမ်းရှိပြီး အမြတ် ဝေစုအချိုးမှာလည်း ၈.၆၉% အထိရှိသောကြောင့် အလား လာရှိသည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်နိုင်သည်ဟု လေ့လာ သုံးသပ်ပါသည်။

The current market price represents an attractive upside opportunity for investors should the current trend continues toward the historical area of resistance. Looking at downside risk, the consistent support for FPB at Ks 22,500 per share could be because of consistently attractive dividends that FPB paid out in the past. Based on the current price and last year’s dividend of Ks 2,000 per share, the dividend yield of 8.69% is attractive.

This presents an opportunity for investors to consider FPB as an attractive investment with a potential for capital gains and pays you an attractive 8.69% yield while you wait.

KBZSC Securities Trading Department Contact Details

License No.	: 001	Website	: www.kbzsc.com
Telephone	: 01 230 7305 - 08	Facebook	: www.facebook.com/KBZSC
Email	: trading@kbzsc.com	Office Hours	: 9:00 AM - 4:30 PM (Monday - Friday)

Disclaimer:

The ideas expressed here should not be construed as an enticement to buy or sell the securities mentioned. The accuracy or completeness of the information provided cannot be guaranteed. All customers should carry out independent verification of information provided. No warranty whatsoever is given and no liability whatsoever is accepted for any loss howsoever arising whether directly or indirectly as a result of actions taken based on ideas and information found in this presentation.